

မာတိကာ

အမှာစကားလေးပါ		၂၁။ ဘဝရှေ့ရေး ကြံတွေးထားပါ	၉၇
စေတနာစကား		၂၂။ တိတ်တိတ်လေးနေကြည့်လိုက်ပါ	၁၀၁
၁။ ဘဝက ရိုးရှင်းပါတယ်	၅	၂၃။ ကိုယ့်အလုပ်ကိုယ်လုပ်	၁၀၅
၂။ ဘဝဆိုတာ	၇	၂၄။ ရှေ့ဆက်လျှောက်	၁၀၉
၃။ ကလေးတစ်ယောက်လို ရှင်သန်ပါ	၉		
၄။ တန်ဖိုးထားပါ	၁၃		
၅။ မိမိကိုယ်သာ ကိုးကွယ်ပါ	၁၇		
၆။ လူချစ်ဆေး	၂၁		
၇။ အလကားပါ	၂၅		
၈။ စိတ်ရဲ့ဒဏ်ရာ	၂၉		
၉။ ပူမနေပါနဲ့	၃၃		
၁၀။ မျှော်လင့်ခဲ့ဖူးတယ်	၃၇		
၁၁။ ပျော်ရွှင်မှုနဲ့ ထိုက်တန်ဖို့ဆိုတာ	၄၁		
၁၂။ စကားလက်နက်	၄၅		
၁၃။ စိတ်ကို ကျန်းမာအောင် ထားပါ	၄၉		
၁၄။ မုသားဆိုတာ	၅၃		
၁၅။ သင်ရင့်ကျက်ပြီလား	၅၇		
၁၆။ အနှောင့်အယှက် ဖြစ်စေမယ့်လူတွေ	၆၁		
၁၇။ သင့်စိတ်ကိုငြိမ်းချမ်းစေနိုင်မယ့် နည်းလမ်းကောင်းလေးများ	၆၅		
၁၈။ အချိန်မရှိဘူး	၆၉		
၁၉။ ကိုယ့်တန်ဖိုး	၇၃		
၂၀။ လောကနိယာမ	၇၇		